



ပျာကညီဘျာထံခဝရရှာန်

တၢ်ကစိၣ်ကြၢးသ့ၣ်ညါ

၃၉၆, ဘိၣ်ဘျးကျဲ, လိပတီၣ်, ဝုၣ်တက့ၢ်
Ph. 95-1-2314899 (Ext-124)
E.mail. kbccd08@gmail.com
Web -kbcm1913.org

နီၣ်ဂံၢ်(၃)

လိခံၣ်စ့ဘၢၣ်, ၂၀၂၀န့ၣ်

ပျာကညီဘျာထံခဝရရှာန်ပာဆူၢ်ကစိၣ်တၢ်ကစိၣ်ခိၣ်(၂/၂၀၂၀) စိၣ်ဖျိ Zoom Cloud Meeting



တၢ်ကတိၤဆာၣ်ဆာၣ်ဝါလၢ ပျာကညီဘျာထံခဝရရှာန်န့ၣ်ခွဲၣ်



မိန့ၣ်ထီၣ်သီကဟဲစိၣ်တၢ်သးခု, အတၢ်သး
မုၢ်ဒီး တၢ်အိၣ်ကုၣ်အိၣ်ပုၤလၢ ပျာကညီဘျာထံ
ခဝရရှာန်ဖိလံၤကိးဂၤ အတၢ်အိၣ်မူအပူၤထီၣ်
န့ၣ်တက့ၢ်. မ့ၢ်လၢယွၤအတၢ်အိၣ်, အတၢ်သ့ၣ်
အိၣ်သးအိၣ်ဒီးအတၢ်ဆူၢ်တၢ်တူၤပုၤအပံၤ, ၂၀၂၀
န့ၣ်အံၤ တၢ်မၤအသးမ့ၢ်အိၣ်ဝဲအကလုၣ်ကလုၣ်
ဘၣ်ဆၣ် ပလဲၤစိၣ်ဖျိဘၣ်အိၣ်ဂ့ၢ်တၢ်ဘၣ်ဒီး
ပန့ၣ်လီၤဘၣ်ကိး ဆူ ၂၀၂၀န့ၣ်အပူၤ ပုၤဒီး
ယွၤတၢ်ဆိၣ်ဂ့ၢ်ဆိၣ်ဝါ အိၣ်အအါန့ၣ်လီၤ.
ဖဲပမၤတၢ်တိၣ်ကျဲ (project) အတၢ်မၤသ့ၣ်
တဖၣ်ဝဲဒီးဒီးသးတၢ်မၤဆူၢ်ညါကတၢ်ဘျးဘျး
ဒါဒီး ကဂ့ၢ်ထီၣ်ဆူၢ်ထီၣ်အဂီၢ် ပဘၣ်ကွၢ်ကခါ
က့ၢ်တၢ်ဖဲတၢ်မၤ, အတၢ်လဲၤစိၣ်ဖျိတဖၣ်ဝဲဟံး
န့ၢ်တၢ်မၤလီၤလၢ တၢ်လဲၤစိၣ်ဖျိအပူၤဒီး သးကျဲၤ
ဆီလီၤက့ၢ်အတၢ်ဖဲတၢ်မၤသ့ၣ်တဖၣ် ဆူၢ်ညါန့ၣ်
လီၤ. လၢပတၢ်အိၣ်မူပုၤစ့ၢ်ကိး ဒီးသးပလဲၤက
ဒီးတၢ်ဆူၢ်ညါကတၢ်လီၤဘၣ်မၤ, ဘၣ်ဂ့ၢ်ဘၣ်ဝီ
ဒီး ပုၤတၢ်ဂံၢ်ဆူၢ်ညါဆူၢ်အဂီၢ်န့ၣ်, အလီၢ်အိၣ်
လၢ ပကဘၣ်က့ၢ်က့ၢ် ပတၢ်လဲၤစိၣ်ဖျိသ့ၣ်တဖၣ်
ဟံးန့ၢ်တၢ်မၤလီၤလဲၤကဒီးတၢ်ဆူၢ်ညါန့ၣ်လီၤ.

ပမ့ၢ်န့ၢ်မုၢ်သိဒီး ပတၢ်လဲၤစိၣ်ဖျိ လၢ ၂၀၂၀န့ၣ်
အတၢ်လဲၤအံၤ မ့တမ့ၢ်ဘၣ်လၢ ကစၢ်ယွၤအဂီၢ်
အဘါန့ၣ် ပကလဲၤစိၣ်ဖျိအိၣ်တညီဝဲဘၣ်န့ၣ်လီၤ.
Covid 19 တၢ်ဆါအံၤ မ့ၢ်တၢ်လၢအဘၣ်က့
ဘၣ်ဂၢ်ပုၤအါအါဂီၢ်ဂီၢ် ဒီးမ့ၢ်တၢ်လၢအမၤပျံၤ,
မၤဖျး, မၤဘၣ်ယိၣ်ဘၣ်တီဒီး မၤကီၢ်မၤခဲပုၤကိး
ဂၤန့ၣ်လီၤ. ဘၣ်ဆၣ်ဒီးလၢတၢ်ကီၢ်တံၢ်ဒီး တၢ်
ဘၣ်ယိၣ်ဘၣ်တီအိၣ်ဝဲတဖၣ်ဒီးပုၤအဆၢကတီၢ်ဒၣ်
လဲၣ်, လၢယွၤအတၢ်ဆိၣ်ဂ့ၢ်ဆိၣ်ဝါ ဒီး အတၢ်
ဟ့ၣ်ဂံၢ်ဟ့ၣ်ဘၣ်ပုၤအပံၤ ပမၤဝဲဘၣ်က့ၤပတၢ်
ဖဲတၢ်မၤသ့ၣ်တဖၣ် တခါဘၣ်တခါလၢတၢ်အိၣ်
မူအသိၣ်န့ၢ် (New Normal Life) အကျဲအ
ကျဲၤအကွၢ်န့ၣ်လီၤ.ဒ်ညါန့ၢ်အသိး, ပပံၤဖိၣ်ထီၣ်
သးလၢတၢ်ဖဲတၢ်မၤ, တၢ်အိၣ်ဖိၣ်ရိၣ်ဖိၣ်ဒီးတၢ်
မၤလဲၤမၤဒီးတဖၣ်အဂီၢ် မ့ၢ်တသ့ဝဲဘၣ်ဆၣ်စိၣ်ဖျိ
Zoom ပမၤဘၣ်တၢ်အိၣ်ဖိၣ်ရိၣ်ဖိၣ်တဖၣ် ဒီးတၢ်
မၤလဲၤမၤဒီး အတၢ်ရဲၣ်တၢ်ကျဲၤ တဖၣ်အကလုၣ်
ကလုၣ်န့ၣ်လီၤ. ပမ့ၢ်တပံၤဖိၣ်ထီၣ်ဘၣ်ပသးလၢ
သရိၣ်စိၣ်မၤ ဒီးသးပကဘၣ်ထီၣ်ဘၣ်ထီၣ်ယွၤ အ
ဂီၢ်ဘၣ်ဆၣ်, ပပံၤဖိၣ်ထီၣ်ဘၣ်ပသးစိၣ်ဖျိ Zoom
ဒီး ဘၣ်သကိးဘၣ်သကိးဘၣ်ယွၤဒီး, တၢ်အိၣ်
ဘၣ်ထွဲလီၤဘၣ်ပသးလၢ ဟီၣ်ခိၣ်ဒီးဘၣ်န့ၣ်လီၤ.
တၢ်မၤအသးမ့ၢ်အိၣ်ဝဲအါမၤအါကလုၣ်ဘၣ်ဆၣ်
ဖဲပလဲၤတၢ်လၢယွၤအဂီၢ်အဘါန့ၣ် ပကအိၣ်ဒီး
တၢ်ဂံၢ်ဆူၢ်ညါဆူၢ် သပုၤကတၢ်န့ၣ်လီၤ. လၢ
တၢ်န့ၣ်အပံၤ ဖဲပကွၢ်ကခါက့ၤပမ့ၢ်န့ၢ်မုၢ်သိဒီးပ
တၢ်လဲၤစိၣ်ဖျိ တဖၣ်အဆၢကတီၢ် ပထံၣ်သ့ၣ်ညါ
လီၤတၢ်က့ၢ်လၢ ယွၤမ့ၢ်ပုၤလၢပကဘၣ်လဲၤယုၣ်
တၢ်ဒီးအိၣ်ထီၣ်န့ၣ်လီၤ.
ဒီပုၤဝဲဘၣ်သ့ၣ်စ့ၢ်ပကွၢ်က့ၤပလီၢ်ခံဝဲ ပအိၣ်က
တီၢ်ဖဲအံၤတသ့ဘၣ်ပကဘၣ်လဲၤဒီးတၢ်ဆူၢ်ညါ

န့ၣ်လီၤ. တန့ၣ်အံၤ စိၣ်ဖျိ Covid-19 တၢ်ဆူၢ်
တၢ်ဆါအတၢ်ဘၣ်က့ၢ်ဘၣ်ဂၢ်အပံၤ ပျာကညီ
ဘျာထံခဝရရှာန်ကမ့ၢ်တၢ်အိၣ်ဖိၣ်ဖဲဒိၣ် (၁၀၂)
ဘျီတဘျီအံၤ ဒ်ပသ့ၣ်ဆၢဖးကတီၢ်အသိး ပသး
ကျဲၤမၤအံၤ မ့ၢ်တသ့ဘၣ်ဆၣ် ပမ့ၢ်လၢဒီး ပန့ၣ်
သပုၤကတၢ် လၢပကသးကျဲၤမၤဘၣ်က့ၤအံၤ
ဖဲ ၂၀၂၀န့ၣ် အပူၤပုၤဒီး ယွၤအတၢ်ဆိၣ်ဂ့ၢ်ဆိၣ်
ဝါန့ၣ်လီၤ. ယုၤသကွၢ်ကညးဘၣ်စ့ၢ်ကိးပျာကညီ
ဘျာထံခဝရရှာန်ဖိလံၤကိးဂၤ လၢကသ့ၣ်နီၣ်ထု
ကဖၣ်အါအါ ဒ်သးတၢ်ခွဲးတၢ်ယၢ်ကအိၣ်ထီၣ်
က့ၢ်ဝဲဒီး ပကသးကျဲၤမၤဘၣ် ကမ့ၢ်တၢ်အိၣ်
ဖိၣ်ဖဲဒိၣ်(၁၀၂)ဘျီတဘျီအံၤပုၤယွၤအတၢ်ဆိၣ်
ဂ့ၢ်ဆိၣ်ဝါ, ဒ်တၢ်သးကျဲၤတီၢ်ပပံၤအိၣ်အသိး က
သ့ဝဲအဂီၢ်န့ၣ်လီၤ. လၢ ၂၀၂၀န့ၣ် အတၢ်လဲၤ
အပူၤ တၢ်ကမၤအသးဒီးပုၤ ဒ်လဲၣ်ပတထံၣ်စိ
န့ၣ်သက့ ပသ့ၣ်ညါလၢယွၤအိၣ်ဒီးပုၤအပံၤ ပပျံၤ
တၢ်အလီၢ်တအိၣ်ဘၣ်. ထဲတမံၤပကရဲဒီးအံၤ
ဘူးဘူးတၢ်တၢ်, အိၣ်စဲဘူးဒီးအံၤဂၢ်ဂၢ်ကျဲၤ
ကျဲၤ, ဒ်ကန့ၣ်အကလုၣ်, မၤဒ်အစဲးဘၣ်ပုၤအ
သိးဒီး လဲၤသကိးတၢ်လၢ ကစၢ်ယွၤအဂီၢ်အဘါ
န့ၣ်တက့ၢ်. သပုၤကတၢ်ပကထံၣ်န့ၢ်တၢ်မၤန့ၢ်
လၢ ယွၤအတၢ်ဂံၢ်ဆူၢ်ညါဆူၢ်အပူၤန့ၣ်လီၤ.

သရၣ်ခိၣ်ယွၤဒုးမူ
နီၣ်ရဲၣ်
ပျာကညီဘျာထံခဝရရှာန်

နိဗ္ဗိတိသမ္ပန္န အတင်္ဂါဆာဂု

မိခင်အိမ်ထဲမှာနေထိုင်သည့် အတင်္ဂါဆိပ်ဂူ ဆိပ်ဂူ၊ အတင်္ဂါကျေးတင်္ဂါဆိပ်ဂူအါ က လီလာဘိလ၊ ခုရချုပ်ဖိလ်ကီးဂါဒီးအလီ၊ မှီ ယတင်္ဂါဆာဂုထုကဖန်နီလီ၊ တနင်္ဂါအံ၊ ဖဲ တင်္ဂါကျေးဆိပ်မိပ်ဟိန်ခိဗ်ဒီဖျာနိတ်ဆူးတင်္ဂါဆိ COVID-19 အဆာကတီဂ် ဝဲလီဂ်ပုမာတင်္ဂါ ဖိတဖန်ဂုဒ်ကျဲးစားသူးကျဲး ဒီတဖာတင်္ဂါဆူးတင်္ဂါ ဆါ၊ ဘဉ်ဆဉ်ဖဲ ပပုမာသကီးတင်္ဂါခုဒ်ဖိထာဖိ တနီ၊ ဘဉ်ကျဲးဆိပ်မိပ် COVID-19 တင်္ဂါဆူး တင်္ဂါဆါအိဉ်ဝဲဒီးယွါအဘျူးအယိဘျါကုဝဲကီး ဂါဒီးလဲန့ဉ်လီ၊ ညီန့ဉ်တင်္ဂါထီဉ်ရူအဆာက တီဂ်မှီဝဲမှီဆဉ်နံတုလီ၊ မှီဖိဖီးဂီ၊ (၉:၀၀) န့ဉ်ရံဉ်တု၊ ဟါ(၄:၀၀)န့ဉ်ရံဉ် ကီးနံဒီးဘဉ် ဆဉ် တနင်္ဂါအံမှီလါCOVID-19 အယိ ဒ်ပ ဒိဉ်ပပုဂ်တဖန်ဘိးဘဉ်သ့ညါဝဲအသီး ဝဲလီဂ် ပုမာတင်္ဂါဖိတဖန်ဘဉ်မာတင်္ဂါ လာဟံဉ် (Work from Home)အဆာကတီဂ်အါဝဲန့ဉ်လီ၊ဖဲဟဲ ဆူရူသ့အဆာကတီဂ် တင်္ဂါထီဉ်ရူအဆာကတီဂ် ဘဉ်တင်္ဂါဆိကမိဉ်သူးကျဲးတု၊ စးထီဉ်ဂီ၊ (၁၀:၀၀)န့ဉ်ရံဉ်တု၊ ဟါ(၃:၀၀)န့ဉ်ရံဉ်ဖဲတင်္ဂါ မာအသး အဘဉ်ကဝီအခါအံန့ဉ်လီ၊ ဝဲကျဲးတဖန်အတင်္ဂါရံဉ်တင်္ဂါကျဲးတနီ၊ ဘဉ်တင်္ဂါဆိကတီဂ်အံမှီဂု၊ဘဉ်တင်္ဂါသူးအံ မှီဂုအိဉ်ဝဲဘဉ်ဆဉ်ဝဲလီဂ်ပုမာတင်္ဂါဖိတဖန် ယွါဟ့ဉ်ဂံဟ့ဉ်ဘါပုတဂါလါ ကျဲးလါပနီ တပဂ်ဘဉ်ဒဉ်လဲဉ်န့ဉ်လီ၊

ဖဲတင်္ဂါကီတင်္ဂါခဲဒ်အံအဆာကတီဂ် ဝဲလီဂ်ပု မာတင်္ဂါဖိတဖန်အဂီ၊ လာသ့ဉ်ဂုသးကျဲးတက ပါမှီဂု၊ နီဂီခိဉ်သးအဂီအဘါကဆူဉ်ထီဉ် အဂီ၊ တင်္ဂါရံဉ်တင်္ဂါကျဲးတဖန် ဘဉ်တင်္ဂါသူးကျဲး မါနီအံန့ဉ်လီ၊ စးထီဉ်လါ COVID-19 ကဲထီဉ်အဆာကတီဂ် ပဘါသကီးယွါခီဖျါ ZOOM Cloud ဖဲမှီဆဉ်နံဂီ၊(၁၀:၀၀)န့ဉ် ရံဉ်ကီးနံဒီးမှီဂု၊ တနင်္ဂါတင်္ဂါတင်္ဂါသကီး လဲဉ်စိဆူမှီဂု၊ တင်္ဂါပဉ်ဖိဉ်ဘါသကီးယွါ ဒီး ခုရချုပ်ကီအဘျူး(၂၀)ကီဖိကီလါတဖန် မှီဂု၊ တင်္ဂါမာလဲဘဉ်ထွဲဒီးတင်္ဂါမာအါထီဉ် တင်္ဂါ သုတင်္ဂါဘဉ်တဖန်၊ Counseling တင်္ဂါမာလဲ တဖန်ဒီး တင်္ဂါဟ့ဉ်တင်္ဂါသ့ညါတင်္ဂါဂု လါကျဲး သ့ညါတဖန်အဂီ၊ တင်္ဂါမာလဲတင်္ဂါရံဉ်တင်္ဂါကျဲး တဖန် ဘဉ်တင်္ဂါသူးကျဲးမာဝဲန့ဉ်လီ၊ ပအိဉ်ဖျါ ကီးဒီးတနင်္ဂါဘဉ်တနင်္ဂါသူးကျဲးရါလီတင်္ဂါစံဉ် တင်္ဂါလီခီဖျါတင်္ဂါဘဉ်ထွဲ တုအိဉ်လိဉ်သး ဝဲကျဲးန့ဉ်လီ၊ ဖဲတင်္ဂါကျဲးဆိပ်မိပ်ဆာကတီဂ်အကီအခဲဒ် သီးအံအခါ၊ ဒ်ပမာသ့အသီးခုရချုပ်ဝဲလီဂ် ပုမာတင်္ဂါဖိတဖန်အဂီ၊ ဘဉ်တင်္ဂါသူးကျဲးဆိဉ် ထွဲ ဂံထံးတင်္ဂါအိဉ်(အခြေခံအစားအစာ)တဖန် တဖန်မှီဂု၊ တင်္ဂါဆိဉ်ထွဲကျိဉ်စုတဖန်မှီဂု န့ဉ်လီ၊ ဒ်န့ဉ်အသီး ပဒီးနီဘဉ်တင်္ဂါဆိဉ်ထွဲ ခီဖျါကီအဘျူး(၂၀)ကီခိဉ်ကီနီဒီးခုရချုပ် ဖိလ်လါ သ့ဉ်အိဉ်သးအိဉ်ဆိဉ်ထွဲအယိ ပသး

ကျဲးပုမာတင်္ဂါဖိတဖန်အဂီ၊ ကျိဉ်စုတင်္ဂါဆိဉ် ထွဲန့ဉ်လီ၊ ပစံးဘျူးဘဉ် ကီအဘျူး(၂၀)ကီ ခိဉ်ကီနီတဖန်လါ ဖဲတင်္ဂါကျဲးဆိပ်မိပ်- COVID-19 တင်္ဂါဆူးတင်္ဂါဆိဉ်ကီတင်္ဂါခဲအ ကတီဂ်သ့ညါနီဉ် ခုရချုပ်ဝဲလီဂ်ပုမာတင်္ဂါ ဖိတဖန် လါတင်္ဂါထုကဖန်မှီဂု၊ သ့သူးကျဲး ကတိဉ်ကတီဂါဆိဉ်ထွဲပု၊ လါတင်္ဂါဟ့ဉ်မာဘျဉ် မာတီဂ်တဖန်မှီဂု၊ အယိ စံးဘျူးသ့ဒိဉ်ဒိဉ်အါ အါန့ဉ်လီ၊ ပစံးဘျူးဘဉ်ကရါခိဉ်၊ ကရါခိဉ်စာတဖန်ဒီး ပုဟ့ဉ်ကျိဉ်တင်္ဂါတဖန် လါထီဉ်သ့တင်္ဂါဆိဉ် ထွဲ မာစာ၊ ဟံးစုန့ဉ်ကျဲးပုဒီးမာသကီးတင်္ဂါဒီး ပုမာညီဘျူးထံးခုရချုပ် အတင်္ဂါဒိဉ်ထီဉ်အယိ လီ၊ ပစံးဘျူးဘဉ်ကရါခိဉ် ဝဲလီဂ်ပုမာတင်္ဂါဖိ ကီးဒ် နီဂါဒီးလါ တင်္ဂါဟ့ဉ်လီသးဒီးဖဲသကီး မာသကီးလါ ပုမာညီဘျူးထံးခုရချုပ်အဂီလါ အသးန့ဉ်ဒဉ်ဝဲစုဉ်စုဉ်အယိန့ဉ်လီ၊ မိယွါအတင်္ဂါကျဲးတင်္ဂါဟ့ဉ်တင်္ဂါဆိဉ်ဂုအိဉ် အါကလီဘဉ်လါ ခိဉ်နီပုမာသကီးတင်္ဂါဒီး ခုရချုပ်ဖိလ်ကီးဂါအလီ၊ ထူးထူးတီတီတ ကု၊ ပုဒီးတင်္ဂါဆာဂုအါ သရဉ်မှီဗီးကထာဉ်လုထွဲ နိဗ္ဗိတိသမ္ပန္န (တင်္ဂါဟတင်္ဂါဆာ)

နိဗ္ဗိတိသမ္ပန္န အတင်္ဂါဆာဂု



ဆာဂုဆာဂါဘဉ် ယွါအပုဂီဂ်မှီဉ်လါ န့ဉ်ထီဉ် သီအံ၊ ကဟဲစိဉ်တင်္ဂါဆိဉ်ဂုဆိဉ်ဝါ တင်္ဂါဘဉ် ဘျူးဘဉ်ဖိဉ်အါအါဂီဂီန့ဉ် မှီပတင်္ဂါထုကဖန် န့ဉ်လီ၊ ၂၀၂၀န့ဉ်အပု ဟီဉ်ခိဉ်ဒီဖျာနိတ်ဘဉ်ကျိဉ် ဆာဉ်မိဉ်ဒီး တင်္ဂါဆူးတင်္ဂါဆါဒီးတင်္ဂါဖဲတင်္ဂါမာလါ ကျဲးအကလုဉ်ကလုဉ်န့ဉ် ဘဉ်တင်္ဂါပဉ်ကတီဂ်အံ၊ တင်္ဂါလဲတင်္ဂါကျဲး တင်္ဂါဘဉ်ထွဲတုအိဉ်လိဉ်သး တဖန် ဆိတလဲကွဲဒ်အသးလါ နီဂီခိဉ်ကစါဆူ တင်္ဂါထီဉ်လိဉ်မာဘဉ်ထွဲ ကုသးခီဖျါ ကလဲကျဲး တင်္ဂါဆဲးကျိးတဖန်၊ တင်္ဂါဖဲတင်္ဂါမာအလီအကျဲး အကျဲးအကွဲတဖန်ပညိဉ်ဃီကျဲးအသးလါကျဲး အသီတဖန်၊ ပဝဲတနီနီပနီကစါမှီဂု၊ပဟံဉ် ဖိဃီဖိမှီဂုဘဉ်ကျိဉ်ဆာဉ်မိဉ်ဒီး တင်္ဂါဆူးတင်္ဂါဆါ တနီနီဒဉ်လဲဉ်အသးသမုလီမာကွဲဒ်ဝဲန့ဉ်လီ၊ ဒ်လဲဉ်ဂုဒ်လဲဉ်ဂု ယွါအိဉ်ဒီးပု ယွါဟ့ဉ်ဂံ

ဟ့ဉ်ဘါပုတဂါလါ ကျဲးလါပနီတပဂ်ဘဉ်ဒဉ် လဲဉ်န့ဉ်လီ၊ ယွါအတင်္ဂါအိဉ် အတင်္ဂါကဟုက ယဉ်အံ၊ စိဉ်ခီဖျါပုဆူ န့ဉ်အသီတနီဉ်အံလဲအ ဃီ ပဆာဂုဘဉ်ယွါအပုဂီဂ်မှီဉ်လါ န့ဉ်သီလါ သီအံန့ဉ် ကဒီးန့ဉ်ဘဉ်သးအတင်္ဂါဃုတင်္ဂါဖိး တင်္ဂါ သ့ဉ်မဲသးမှီ၊ တင်္ဂါသ့ဉ်ရသးဒီးလဲခီဖျါ မာ နုကတင်္ဂါ တင်္ဂါအိဉ်မုပုန့ဉ်တကု၊ ပုဒီးတင်္ဂါဆာဂုအါ သရဉ်မှီဗီးဖိ နိဗ္ဗိတိသမ္ပန္န (ကမံးတံဉ်ဟဆာတင်္ဂါရလီမာသကီးတင်္ဂါသးရကစိဉ်)


ပိဉ်မှီဝဲကျဲး

မိကစါယွါလါအမူဝဲတဂါ အတင်္ဂါအိဉ်၊ အတင်္ဂါ ဆိဉ်ဂုအါလီလာကဒ်ဘဉ်လါခုရချုပ်ဖိလ်ကီးဂါ ဒီးအလီလာကဒ်န့ဉ် မှီတင်္ဂါဆာဂုဘဉ်သ့လါ ခု ရချုပ်ပိဉ်မှီဝဲကျဲးအခါစးန့ဉ်လီ၊ ကစါယွါအ ဘျူးအတင်္ဂါဆိဉ်ဂုအယိ(၂၀၂၀)န့ဉ်အံတင်္ဂါကီ တင်္ဂါခဲ မှီအိဉ်ဒ်လဲဉ်ဂုဒ်လဲဉ်ဂုဘဉ်ဆဉ်ပအိဉ် ဘဉ်လါယွါအတင်္ဂါဆိဉ်ဂုအကဒ်လံအယိပလဲ၊ ခီဖျါဘဉ်ဂုဂုဘဉ်ဘဉ်န့ဉ်လီ၊(၂၀၂၀)န့ဉ်၊မှီ စုကီးန့ဉ်သးရလါပဝဲပိဉ်မှီဝဲကျဲးမာတဖန်အဂီ မှီလါပိဉ်မှီဝဲကျဲးကရါကရီပုလီထီဉ်ဝဲန့ဉ်(၁၀၀)အယိန့ဉ်လီ၊ ပတိဉ်ဟံလါပကသူးကျဲးမာဘဉ် ပိဉ်မှီဝဲကျဲးကရါကရီပုလီထီဉ်န့ဉ်(၁၀၀)ယုဘလံ၊ တင်္ဂါစံးဘျူးအတင်္ဂါရံဉ်တင်္ဂါကျဲးဖဲ ဝုတင်္ဂါအိဉ်၊ ကီဒဲဝဲဘျူး၊ ခုရချုပ်ကရါကရီတင်္ဂါအိဉ်ဖိဉ်တရူးဘဉ်(၁)သီ ဘဉ်ဆဉ်ခီဖျါ တင်္ဂါအိဉ်သးအယိ ပသး ကျဲးမာတသ့ဘဉ်ဒီး ပသးကုဆူ(၂၀၂၀)န့ဉ်န့ဉ်လီ၊ သန့ကဒီးယွါအတင်္ဂါဆိဉ်ဂုဒီး အတင်္ဂါက တံဉ်ကတီဂါအယိပတိဉ်ဝဲဘဉ်ပိဉ်မှီဝဲကျဲးကရါကရီပုလီထီဉ်န့ဉ်(၁၀၀)ယုဘလံတင်္ဂါစံးဘျူးတင်္ဂါသ့ဉ် ထီဉ်(၆)ကထာတဖျာနိဒီးပတိဉ်ဟံလါ ကဟဲစိဆူဘဉ်ဖဲလါဒ်ခါစုဘဉ်(၂၀)သီ၊ ၂၀၂၀န့ဉ်န့ဉ်လီ၊ ပ စံးဘျူးဘဉ်ပိဉ်မှီဝဲကျဲးမာကီးဂါဒီးလါထဲလီကီဂီပု၊ ထဲဂုကီဂါ၊ သရဉ်သမါကီးဂါဒီးလါ အမာသကီး တင်္ဂါခီဖျါဟ့ဉ်မာဘျဉ်မာတီ၊ တင်္ဂါဟ့ဉ် ဂံဟ့ဉ်ဘါဒီးတင်္ဂါထုကဖန်န့ဉ်လီ၊ ဆာဂုဆာဂါဘဉ် ပုမာညီဘျူးထံးခုရချုပ်ဖိလ်ကီးဂါလါ ကလဲခီဖျါကဒီးဘဉ်န့ဉ်သီလါသီပုဒီးတင်္ဂါသးရ၊ တင်္ဂါ ဆိဉ်ဂုအါန့ဉ်လီ၊ စံး ၁၀ဂုစ- မိပုစံးထီဉ်ပတြာယွါလါအဘျူးအဖိဉ်အယိ၊ ဒီးအတင်္ဂါမာလီလါလါပုမာညီဖိ အဂီအယိန့ဉ်တကု၊ ပုဒီးတင်္ဂါစံးဘျူးဆာဂုအါ



သရဉ်မှီဗီးမှီးသ့၊ ပုန့ဉ်တင်္ဂါ

သရုပ်သမာဝဲကျော



မိုလာကစာယူအဘျူးအယ် (Covid-19) တာ်ခါအာအိဉ်ထီဉ်ဘဉ်ဆဉ် ပလဲခီဖျိဘဉ်အီဒီး မာသကီးဘဉ်ဒီးယွာအတၢ်မာန့ဉ်လီၤ.

၂၀၂၀န့ဉ် သရုပ်သမာဝဲကျောတၢ်ဖဲးတၢ်မာသုဉ်တဖဉ်တသ့ဖဲအသ့ပမာအီၤ ဒ်တၢ်ရဲဉ်တၢ်ကျောအိဉ်ဝဲအသီးန့ဉ်လီၤ. တန့ဉ်အံၤပအိဉ်ဒီးတၢ်အိဉ်ဖိဉ်ရဲဉ်ဖိဉ်တဖဉ်လၢ(Zoom Cloud Meeting)န့ဉ်လီၤ. ပထးထီဉ်ဘဉ်လံာ်လဲၤလၢ ဘဉ်ထွဲဒီးသရုပ်သမာတဖဉ်အဂီၢ်ဒီး တၢ်အိဉ်ဖိဉ်တဖဉ်အဂီၢ်န့ဉ်လီၤ. တန့ဉ်တဘျီပအိဉ်ဒီး သရုပ်သမာအုၢ်န့ၤ ကီၢ်တဖဉ်ခီဖျိ (Facebook, Youtube)န့ဉ်လီၤ. တၢ်မာသကီးတၢ်လၢ န့ဉ်ကယၢ(၂၁)တၢ်တိဉ်ကျဲၤ ခံပတီၢ်တပတီၢ် တၢ်ရဲဉ်

တၢ်ကျဲၤတဖဉ်ခီဖျိကရၢ(၈)ကရၢတၢ်မာသကီးန့ဉ်လီၤ.မာသကီးဘဉ်တၢ်ဒီး ကီၢ်ပံၤယီၤကျၢထံ ခဝုရၢဉ်(MBC)လၢ တၢ်မာလိတဖဉ်, တၢ်အိဉ်ဖိဉ်ရဲဉ်ဖိဉ်တဖဉ်ဒီး တၢ်မာစၢၤပုၤမာယွာအတၢ်မာလၢနံၤဆၢလၢကတီၢ်လၢ အမၤတၢ်ပုၤထီဉ်အန့ဉ်(၄၀)သရုပ်သမာတဖဉ်, တၢ်မာဘျဉ်ဆူသရုပ်လၢယွာကီးကျၢတဖဉ်အဟံဉ်ဖီဖီဖီ တန့ဉ်ဘဉ်တန့ဉ်န့ဉ်လီၤ. အိဉ်စ့ၢ်ကီးဒီး သရုပ်သမာလၢအသးအန့ဉ်အလၢပုၤထီဉ်(၈၀)န့ဉ် ဒီးအဖီခိဉ်တၢ်ဟ့ဉ်မာစၢၤတၢ်မာဘျဉ်တဖဉ်န့ဉ်လီၤ. (၅)န့ဉ်တဘျီသရုပ်သမာ (Congress 4th) တၢ်ကမၤ ဖဲ၂၀၂၁န့ဉ်အပူၤဒီးတၢ်ကတီၢ်ကိဉ်ကးခီလဲ(၂)န့ဉ်တဘျီတၢ်ကမၤဖဲ(၂၀၂၁)န့ဉ်အပူၤန့ဉ်လီၤ.သရုပ်သမာလၢအဒီးတၢ်ဟံဉ်စ့ဖဲ(၂၀၂၀)န့ဉ် အပူၤအိဉ်ဝဲ(၁၅)ဂၢၤဒီးသရုပ်သမာလၢယွာကီးကျၢ အံၤတစၢၤန့ဉ်(၃၀)ဂၢၤဘဉ်န့ဉ်လီၤ.

တၢ်မာသကီးတၢ်ဂုၤဒိဉ်မး မုဉ်ဒိဉ်မးလၢ တၢ်မာသကီးတၢ်လၢသးတဖဉ်န့ဉ်လီၤ. ပုၤဒီးတၢ်ဆၢဂုၤအါ,

သရုပ်ဒိဉ်ကွၢ်လၢယီၤသးတီၢ် ပုၤန့ဉ်တၢ်



ခေဉ်ပိတၢ်မာဂုၤမာစၢၤ ဒီး တၢ်ဂုၤထီဉ်ပသီထီဉ်ဝဲကျော



စံးဘျူးယွာလၢအတၢ်အိဉ်အစုဆူခီဖျိပုၤလၢ၂၀၂၀န့ဉ်အပူၤလီၤလီၤလၢဒီး အဘျူးအဖိဉ်အသီအသီအိဉ်လၢပဂီၢ်ကီးန့ၤအပီၤလီၤ.

၂၀၂၀န့ဉ်အပူၤ, ခဝုရၢဉ်ဖီလံၤတဖဉ် ဘဉ်ကွၢ်ဆၢဉ်မိဉ် န့ဆၢဉ်အတၢ်မာလၢဂီၤဒီးအမုဉ် ရျီဉ်အတၢ်မာလၢဂီၤဘုတဖဉ်, ယုၢ်တၢ်မာလၢဂီၤတၢ်မုဉ်တၢ်ဘိ,ထံဒိဉ်မာလၢဂီၤန့ဉ်သီလီၤတဖဉ်ဒီး ထံကီၢ်အတၢ်ဟ့ၤတၢ်ဂဲၤအပီၤ တၢ်ယုၢ်မုဉ်မးဖျိးအိဉ်ဝဲဒိဉ်ဘဉ်ဆဉ် ခီဖျိလၢခဝုရၢဉ်ဖီလံၤတဖဉ်အတၢ်သးအိဉ်မာသကီးဒီး တၢ်အိဉ်အတၢ်ဟ့ဉ်

မာဘျဉ်ဆူပုၤတၢ်ကွၢ်ဆၢဉ်မိဉ်ကီၢ်တၢ်ခဲတဖဉ်အအိဉ်အပီၤ,အဝဲသ့ဉ်ဒီးန့ဉ်ဘဉ်ဝဲတၢ်သးရ, တၢ်သးမုဉ်ဒီးစံးဘျူးဘဉ်က့ၤသ့ဒိဉ်မးန့ဉ်လီၤ. ဟီဉ်ခိဉ်ဒီးဖျါအတၢ်ကွၢ်ဆၢဉ်မိဉ် တၢ်ဆူးအဆါသီတမံၤအပီၤ တၢ်ဂုၤထီဉ်ပသီထီဉ်တၢ်ဖဲးတၢ်မာလိၤတဖဉ်ပလဲၤအံးထွဲကွၢ်ထွဲလၢ မိဉ်သကီးမိဉ်တသ့ဘဉ်ဆဉ်,ယွာအံးထီဉ်န့ဉ် ပုၤကျဲၤကတီၢ်အသီလၢ ပကသးကျဲၤမာဘျဉ်အံၤလၢ ကလံၤကျါအပီၤ,ဒုသဝီတၢ်အိဉ်ဖိဉ်ဖိဉ်တဖဉ်စ့ၢ်ကီးဒီးန့ဉ်အါထီဉ်ဘဉ်တၢ်သ့တၢ်ဘဉ်လၢတၢ်ဆဲးကျိးဘဉ်ထွဲလၢ တၢ်ဖဲးတၢ်မာ အတၢ်ကဲထီဉ်လိဉ်ထီဉ်အဂီၢ်န့ဉ်လီၤ. ပသးကျဲၤမာဘျဉ်တၢ်အိဉ်ဖိဉ်မာလိၤလၢဘဉ်ထွဲ ဒီးဟီဉ်ခိဉ်ကပံၤဒ်အတၢ်ရဲဉ်တၢ်ကျဲၤဖဲလၢန့ဉ်ဝဲဘဉ်(၅-၆)သီ, ၂၀၂၀န့ဉ်ဒီး ပုၤဟီဉ်တၢ်တၢ်မာလိၤခဲလၢဒ်(၁၅၈)ဂၢၤခီဖျိလၢ(Zoom)န့ဉ်လီၤ. ပထံဉ်ဘဉ်လၢဒုသဝီ, တၢ်အိဉ်ဖိဉ်ဖိဉ်လံၤတဖဉ်သးစဲဒိဉ်မးလၢတၢ်မာလိၤသကီးတဘျီအံၤ အိဉ်ဒီးတၢ်သံကွၢ်သံဒီးအမးလၢ အတၢ်လဲၤခီဖျိ, တၢ်ကွၢ်ဆၢဉ်မိဉ်တဖဉ်အပူၤအပီၤ, သ့ဉ်ညါန့ဉ်ပဂီၢ်အါထီဉ်ဘဉ်တၢ်သ့ဒိဉ်တပၤယုၢ်က့ၤအတၢ်န့ဉ်သါ

မုဉ်ဂုၤ, ကျဲၤကတီၢ်လၢ တၢ်ကွၢ်ဆၢဉ်မိဉ်တၢ်ဂုၤကီၢ်လၢဘဉ်ထွဲ ဒီးဟီဉ်ခိဉ်ကပံၤဒ်အဂီၢ်အကျိးန့ဉ်လီၤ. ဆၢဂုၤဆၢဝါဘဉ်က့ၤ ခဝုရၢဉ်ဖီလံၤကီးဂၢၤလၢတၢ်လီၤကီးပုၤဒီး“မိခေဉ်အိဉ်ဖျါဉ် ကဟံဉ်စ့န့ဉ်သ့တၢ်သ့ဉ်ရသးမုဉ်, သးအတၢ်ယုတၢ်ဖဲး အလၢအပုၤ ဒီးန့ဉ်ထီဉ်သီကဟံဉ်စ့န့ဉ်သ့ တၢ်ဆိဉ်ဂုၤဆိဉ်ဝါ, တၢ်မုဉ်လၢလၢအမုဉ်တဖဉ်လၢ အဟံဉ်ခီဖျိလၢပၢ်ကစၢ်ယွာအအိဉ်တက့ၢ်.”

စံး. ၁၄၄:၁၀- “ဒ်သးယကမၤတၢ် လၢအဘဉ်နသးဒီး, သိဉ်လီၤယတက့ၢ်.အဂီၢ်ဒ်အံၤ, နမုဉ်ယကစၢ်လီၤ. မိနသးလၢအဂုၤန့ဉ်ဆူယၢဆူကီၢ်အတီၢ်အလီၤတက့ၢ်.”

ပုၤဒီးတၢ်အိဉ်စံးဘျူးဆၢဂုၤဆၢဝါအါ,



သရုပ်မုဉ်က့ၤဖီ ပုၤန့ဉ်တၢ်

တၢ်ကဟုကယၢဒီး တၢ်က့ဉ်လိဉ်တၢ်ဝဲကျော



အဆီယွာလၢအမုဉ်ဝဲတကအတၢ်ဆိဉ်ဂုၤဆိဉ်ဝါဒီးအဘျူးထူးဖိဉ်တၢ်ကလီၤဘဉ်လၢ ပုၤကညီဘျုထံခဝုရၢဉ်တၢ်အိဉ်ဖိဉ်ကီးဖုဒီး အလီၤမုဉ်ယတၢ်ဆၢဂုၤဆၢဝါလီၤ.

မိန့ဉ်ထီဉ်သီကဟံဉ်စ့န့ဉ် ပုၤတၢ်အိဉ်မုလၢအပူၤဒီးယွာအတၢ်ဘဉ်သးတက့ၢ်. “ဒီးသ့ဘဉ်စံးဘဉ်ပုၤလၢအမုဉ်ဒ်အံၤ, မိတၢ်အမုဉ်အိဉ်ဒီးန့ၤ, ဒီးတၢ်အမုဉ်အိဉ်ဒီးန့ၤပုၤဟံဉ်ဖီ,ဒီးတၢ်အမုဉ်အိဉ်ဒီးကယၢတၢ်အိဉ်ဒီးန့ၤတက့ၢ်.” ၁၅မုဉ်အလး ၂၅:၆

ဝဲကျဲၤအံၤအိဉ်ဒီးတၢ်ကဟုကယၢ, တၢ်အိဉ်ဆူဉ်အိဉ်ရၢ KBC တၢ်ဆါဟံဉ်တၢ်ဒိတဒါ (Covid-19) တၢ်သးတၢ်ကျဲၤ, တၢ်က့ဉ်လိဉ်တၢ်, တၢ်ကတီၢ်လီဆီ, တၢ်ဟ့ဉ်တၢ်သိဉ်လီဆူတၢ်ကဟုကယၢဖိဉ်ဖဲအိဉ်ဆိးလီၤ သရုပ်/မုဉ်တဖဉ်အဂီၢ် တၢ်မာထီဉ်တၢ်စီတၢ်သ့တၢ်ဘဉ်, SDC တၢ်တိဉ်ကျဲၤ, ISPL တၢ်တိဉ်ကျဲၤ, တဖဉ်န့ဉ်လီၤ. ဖိသ့ဉ်လၢအဖျိထီဉ် အတီၢ်တဆဲးလၢတၢ်ကဟုကယၢဖိသ့ဉ်အိဉ်ဆိးလီၤ တဖဉ်ဖဲ၂၀၁၉-၂၀၂၀ တၢ်မာလိန့ဉ်အိဉ်ဝဲ(၃)ဂၢၤန့ဉ်လီၤ.

ဖိသ့ဉ်လၢ အဖျိထီဉ်အတီၢ်တဆဲးလၢတၢ်ကဟုကယၢဖိသ့ဉ်အိဉ်ဆိးလီၤ တဖဉ်ဖဲ(၂၀၁၉-၂၀၂၀)တၢ်မာလိန့ဉ်



မုဉ်ညါသ့ န့ၤတဖဉ် တၢ်ကဟုကယၢဖိသ့ဉ်အိဉ်ဆိးလီၤ



မုဉ်ညါသ့ န့ၤတဖဉ် တၢ်ကဟုကယၢဖိသ့ဉ်အိဉ်ဆိးလီၤ



တၢ်ကဟုကယၢ တၢ်အိဉ်ဆူဉ်အိဉ်ရၢ KBC တၢ်ဆါဟံဉ်

ခရိုင်မိတ်ကွန်ဘက်ကွန်သုဝေကျီ



ဆာဂါဆောဝါဘၣ် ပုၤကညီဘျာၣ်ခဝရၢၣ်ဖိလံၤကိးဂါလၢ ပအိၣ်ဆူၣ်အိၣ်ချၢ အိၣ်ဂံၢ်အိၣ်ဘါဒီးလဲၤခီဖျိဘၣ်မုၢ်န့ၢ်မုၢ်သီဆူၣ်လၢ ယုၤတၢ်ဆိၣ်ဂုၤအပူၤန့ၣ်တက့ၢ်. မုၢ်ကစၢ်ယုၤအဘျးအဖိၣ်အတၢ်ဆိၣ်ဂုၤအါ အပိတၢ်မၤတၢ်တံၣ်, တၢ်မၤကီၢ်မၤခဲမုၢ်အိၣ်ထီၣ်ခိလံၣ်သန့က့ တၢ်ဖဲးတၢ်မၤလၢ ပတီၣ်ဟံၣ်လၢပကမၤတဖၣ် ဒ်အလီၤအိၣ်အသိးပသးကျဲၤ မၤဘၣ်ဝဲန့ၣ်လီၤ. ခရိုင်မိတ်ကွန်ဘက်ကွန်သုဝေကျီၤ ဂုၢ်ကျဲးစးလၢ ခဝရၢၣ်ဖိလံၤတဖၣ်ဒ်သးအန့ၣ်လၢဒၣ်ဝဲအသိး ကမၤလိဒီးန့ၢ်ဘၣ်ယုၤကလုၢ်ကထါ

လၢတၢ်သးခုအပူၤအဂီၢ် ထူးထီၣ်ရၢလီၤဘၣ်လံၣ်လံၣ်ဒီး တၢ်သိၣ်လိမိးလိတဖၣ်န့ၣ်လီၤ. ၂၀၂၀န့ၣ်ခီဖျိလၢပမၤသကိး တၢ်လၢမဲာ်သကိးမဲာ်တသ့ဘၣ်အပိ လၢတၢ်မၤစၢၤက့ၢ်ဖိဒ်ဖိသၣ်လၢ တထီၣ်ဘၣ်အိၣ်ဘျးန့ၢ်တၢ်မၤလိတဖၣ်အဂီၢ် ပသးကျဲၤမၤဘၣ် (Online) တၢ်သိၣ်လိလံၣ်စီဆူၣ်လၢဖိသၣ်အဂီၢ်ဒီး ဘၣ်တၢ်ရၢလီၤလၢ (Kaweshe Htoo FB Account) ခီဖျိ တၢ်ဘၣ်ထွဲတုၤအိၣ်လိာ်သးဝဲကျဲၤန့ၣ်လီၤ. မုၢ်လၢလၢမိၢ်ဟံၣ်, ဖဲဖု, ဝဲၣ်မုၢ်ဝဲၣ်ခွါတဖၣ်ကသး ကျဲၤမၤစၢၤန့ၢ်လၢ ဖိဆဲးတဖၣ်အဂီၢ်လၢ ကမၤလိဘၣ်ကစၢ်ယုၤအကလုၢ်ကထါ ဖဲအါတက့ၢ်ဘၣ်အိၣ်ဒၣ် လၢဟံၣ်ပုၤဃီပုၤ အဆၢကတီၢ်န့ၣ်လီၤ. ဖဲယုၤအတၢ်ဘျးတၢ်ဖိၣ်အါ ကလီၤဘၣ်လၢ ခဝရၢၣ်ဖိလံၤကိးဂါအလီၤထူးထူးတီၢ်တီၢ်တက့ၢ်. “မုၢ်ဒိၣ်ထီၣ်သ့ဝဲလၢ တၢ်ဘျးတၢ်ဖိၣ်ဒီး တၢ်သ့ၣ်ညါတၢ်အုၣ်က့ၢ်ခိၣ်က့ၢ် ပုၤပကစၢ်ယုၣ်ချးခရိုင်အပူၤန့ၣ် တက့ၢ်.” (၂ပုး ၃၁၈) ပုၤဒီးတၢ်ဆာဂါဒီးတၢ်စးဘျးအါ

သရၣ်မုၢ်ဒီးဖိၣ်ဒု
ပုၤန့ၣ်တၢ်

တၢ်သးစုကစိၣ်ဖိးမဲးရှၢၣ်ဝဲၤကျီ



အဆိမိခရိုင်အိၣ်ဖျိဒီးန့ၣ်ထီၣ်သီ အတၢ်သးခု, အတၢ်ယုတၢ်မုၢ်ဒီးအတၢ်ဆိၣ်ဂုၤအိၣ်ဝါတဖၣ်အိၣ်ဒီး ပုၤကညီဘျာၣ်ခဝရၢၣ်ဖိလံၤခဲလၢထူးထူးတီၢ်တီၢ်တက့ၢ်. ၂၀၂၀န့ၣ်အံၤဟီၣ်ခိၣ်ဒိဘၣ်အိၣ်ဒီး အတၢ်ကွၢ်ဆၢၣ်မဲာ်လၢအမုၢ် (Covid-19) တၢ်ဆါန့ၣ်လီၤ. တၢ်ဆါအံၤဒုးအိၣ်ထီၣ်တၢ်ဘၣ်ဒိဘၣ်ထံလၢ ပုၤကညီတဖၣ်အတၢ်အိၣ်မူဘၣ်ကဝီၤခဲလၢဟံၣ်

ဃၣ်န့ၣ်လီၤ. တန့ၣ်အံၤလၢ (Covid-19) အပိတၢ်ကီတၢ်ခဲမုၢ်အိၣ်ဘၣ်ဆၢၣ်ပလဲၤဟံၣ်ထီၣ်ဘၣ် သရၣ်သီသံၣ်ဝါ(ကီၢ်ပသံၣ်မုၢ်)လၢန့ၣ်ပုၣ်တီၣ်ကညီဘျာၣ်ခဝရၢၣ်ဖိတၢ်ရလီၢ်မုၢ်လိာ် တၢ်မၤလိာ်အဂီၢ်န့ၣ်လီၤ. ဒ်န့ၣ်အသိး ပဆိၣ်ထွဲမၤစၢၤဘၣ်တၢ်မၤလိာ်ခဲတီၢ်လၢ အမုၢ်ငါဆူၣ်တီၣ်တၢ်မၤလိာ် ဒီး ကိးအိၣ်တၢ်မၤလိာ်(ကီၢ်ပကီတက့ၢ်) ခီဖျိကီၢ်န့ၣ်ဝုပုၤလၢ အမၤလိာ်လံာ်စီဆူၣ်ခီဖျိတၢ်ကွဲးတဖၣ် အတၢ်ဆိၣ်ထွဲန့ၣ်လီၤ. တန့ၣ်အံၤပုၤလၢအမၤလိာ် တၢ်မၤလိာ်လံာ်စီဆူၣ်ခီဖျိတၢ်ကွဲးခဲလၢအိၣ်ဝဲ(၁၁၉)ဂၢန့ၣ်လီၤ. ပဆိၣ်ထွဲမၤစၢၤတုၤဘၣ်စုၢ်ကိး ပုၤဆူးပုၤဆါခဲလၢအိၣ်ဝဲ(၂၉)ဂၢလဲန့ၣ်လီၤ. ဟီၣ်ခိၣ်မုၢ်အိၣ်ဒီး အတၢ်ဘၣ်ယိၣ်ဘၣ်ဘီဒီး အတၢ်လီၤပျဲၤလီၤဖုးဘၣ်ဆၢၣ် ခရိုင်ဟံၣ်လီၤဒီးမၤထုၣ်ဖျးပုၤ လၢတၢ်ဘၣ်ယိၣ်ဘၣ်ဘီဒီး တၢ်လီၤပျဲၤလီၤဖုးခဲလၢ အတၢ်စၢၤဆၢၣ်အပူၤန့ၣ်လီၤ. ၂၀၂၁န့ၣ်လၢအဟံၣ်အံၤန့ၣ် မိပကမူသကိးလၢတၢ်န့ၣ်, တၢ်မုၢ်လၢဒီး တၢ်အိၣ်တၢ်ကွဲးအပူၤတက့ၢ်.

သရၣ်ဒိၣ်အဲးဒတး
ပုၤန့ၣ်တၢ်

ကျိၣ်စုဖိးတၢ်စုလိာ်ခိၣ်ခိၣ်ဝဲၤကျီ



ဆာဂါဆောဝါဘၣ် ခဝရၢၣ်ဖိလံၤကိးဂါ မိခရိုင်အိၣ်ဖျိအတၢ်သ့ၣ်ခုသးခုအတၢ်သ့ၣ်ဖုံသးညီ အတၢ်ယုတၢ်မုၢ်ကလီၤဘၣ်လၢသုလီၤထူးထူးတီၢ်တီၢ်တက့ၢ်. တန့ၣ်အံၤ ဒ်ဟီၣ်ခိၣ်ဒိဘၣ်ဘၣ်လဲၤခီဖျိစုၢ်ကိး တၢ်ဆူးတၢ်ဆါအံၤအတၢ်ဘၣ်ဒိဘၣ်ထံးတဖၣ်စုၢ်ကိးလီၤ. ဘၣ်ဆၢၣ်ယဲလၢ ကစၢ်ယုၤအတၢ်ဆိၣ်ဂုၤတလဲၤသဒၣ် ပဝဲလၢအမုၢ် ကစၢ်ယုၤအဖိအလံၤတဖၣ်ဘၣ်. ယုၤအတၢ်ဆိၣ်ဂုၤအသိအသိန့ၣ် ကတံၣ်ကတီၢ်ဒၣ်အသးလၢ ပဂီၢ်ထီၣ်န့ၣ်လီၤ. မုၢ်အိၣ်ဘျးန့ၢ် တၢ်ဟံၣ်ဖိၣ်ဘါသကိးယုၤလၢ သရိၣ်ပုၤတအိၣ်ဘၣ်အပိ တၢ်မၤသကိးလၢ တၢ်မၤဘၣ်မၤတီၢ်တကပၤအဂီၢ်စၢ်ဝဲ လၢတၢ်လီၤတန့ၣ်လီၤ. ဒ်န့ၣ်အသိးမုၢ်န့ၢ်အလီၤဆီတၢ်ရဲၣ်တၢ်ကျဲၤတဖၣ်စုၢ်ကိး တဘၣ်တၢ်မၤဘၣ်အံၤအပိ တၢ်မၤသကိးဆဲး

လီၤစုၤလီၤစုၤကိးလီၤ. သးအိၣ်ယုကညးဒီး ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါဒိပုၢ်ဝဲၤလၢ ခရိုင်အပူၤလၢ တၢ်မၤသကိးလၢခရိုင်အံၤအမုၢ် အတၢ်ဒိၣ်ထီၣ်အဂီၢ်န့ၣ်လီၤ. ခဝရၢၣ်ဝဲၤလီၤပုၤမၤတၢ်ဖိတဖၣ် အတၢ်အိၣ်တၢ်ဆိးအဂီၢ် အိၣ်ဒီး တၢ်တံၣ်လၢ ကသ့ၣ်ထီၣ်တၢ်သ့ၣ်ထီၣ်(ဖိ)ကထာတဖျၢၣ် လၢအလီၤလၢစုအကလီၤ သၢကထိဘးတဖျၢၣ် ဖိ(၂၀၂၀-၂၀၂၂)န့ၣ်န့ၣ်လီၤ. လိာ်ဘၣ် ခဝရၢၣ်ဖိလံၤကိးဂါအတၢ်မၤသကိး လၢတၢ်သးတဖျၢၣ်ဃီလီၤ. ဒ်အဲကလံးအတၢ်ကတီၢ်အစံးဝဲ “Live to Grow, Grow to Give” အသိး မိပဟ့ၣ်သကိး တၢ်ဒိၣ်ထီၣ်ထီၣ်ထီၣ်သကိး ခီဖျိလၢ တၢ်ဟ့ၣ်သကိးလၢယုၤအတီအမုၢ်အဂီၢ်န့ၣ်တက့ၢ်. ဘကရဲၣ်သူး ၃း၉ ဖဲးဝဲ “အဂုၢ်ဒ်အံၤပမုၢ် ယုၤအပူၤမၤသကိးတၢ်တဖၣ်န့ၣ်လီၤ.”

သရၣ်မုၢ်ကကီၢ်ထု
ပုၤဟၢစု
ပုၤကညီဘျာၣ်ခဝရၢၣ်



ဝဲၤလီၤပုၤမၤသကိးတၢ်တနီၤ
မၤသကိးတၢ်ဖိတီၣ်ခိၣ်ခိၣ်လီၤတၢ်ဆိၣ်ဖိ

ယူဂေ့ဒ်ဗီညါဝဲကျိာ်




ပုၤန့ၣ်တၢ်ဒီးဝဲကျိာ်ပုၤမၤသကိးတၢ်တဖၣ်

မံလါဒ်ဂ့ၢ်တၢ်တလါအံၤ ကဟံစိၣ်န့ၣ် တၢ်သးမုၢ်ဒီးတၢ်အဲၣ်တၢ်ကွံၣ်တက့ၢ်. လၢယူၤအဘျူးအယိတန့ၣ်အံၤ ပကီၢ်ပံၤလီၤတၢ်ကွၢ်ဆၢၣ်မဲၣ် ဟံၣ်ခိၣ်ဒီးတၢ်တၢ်ကွၢ်တၢ်ကွၢ်ဆၢၣ်မဲၣ် တသ့ဖဲအသ့ တၢ်ဖဲးတၢ်မၤတဖၣ် ပသးကျိၤမၤဘၣ်ဒီးအိၣ်ဖိၣ်ဟ့ၣ် ကျိၣ်သကိး ဘၣ်လၢ ကလံၤကျိၤ Online န့ၣ်လီၤ. ခရံၣ်အိၣ်ဖျါတဘျီအံၤ ပလံၤတၢ်အိၣ်သကိးလိာ်သး တသ့တန့ၣ်သန့ၣ်က့ၢ် ပကသ့ၣ်နီၣ် ဆၢဂုၤထုကဖၣ်လိာ်သးဖဲပအိၣ်အလီၢ် တပုၤလၢလံာ်န့ၣ်လီၤ. စံးဘျူးဘၣ်ခဝုၣ်နီၣ်န့ၣ်, ကီၢ် တဖၣ်, လံာ်စံဆ့ၣ်ကွံၣ်တဖၣ်ဒီးခဝုၣ်နီၣ်ဖိလံာ်ကိးဂၤလၢ အသ့ၣ်နီၣ်ဆိၣ်ထွဲပုၤလၢ တၢ်ဂ့ၢ်အက လုာ်ကလုာ်န့ၣ်လီၤ.

မံခဝုၣ်နီၣ်ဖိလံာ်ကိးဂၤဘၣ် အမုၢ်ထီၣ်တက့ၢ်.

ပဲၤဒီးတၢ်ဆၢဂုၤအါ
သရၣ်မုၢ်လါဖိ
ပုၤန့ၣ်တၢ်

လံာ်လဲၣ်ဒီးတၢ်ဆဲးတၢ်လၢဝဲကျိာ်



ယူၤမုၢ်တၢ်အိၣ် ဒီးမၤတၢ်အိၣ်လၢ ပဝဲပုၤ ကညီၣ်ဘျုးထံခဝုၣ်နီၣ်ဖိလံာ်ကိးဂၤဒီးအဂီၢ်အယိ မံယူၤအမံၤဘၣ်တၢ်စံးထီၣ်ပတြၢၤအံၤ အစီၤ စီၤအယၢၣ်ယၢၣ်တက့ၢ်. လၢပုၤကညီၣ်ဘျုးထံ ခဝုၣ်နီၣ်လံာ်လဲၣ်ဒီးတၢ် ဆဲးတၢ်လၢအခၢၣ်စးဆၢဂုၤဆၢဂုၤတၢ်ခဝုၣ်နီၣ် ဖိလံာ်ကိးဂၤဒီးလၢ ယူၤလၢအမူဝဲတဂၤအတၢ် ဆိၣ်ဂုၤဆိၣ်ဝါကလီၤဘၣ်လၢသ့လီၤ, ဒီးသ့က အိၣ်ပုၤ ဒီးတၢ်ဂံၢ်တၢ်ဘါ, တၢ်အိၣ်ဆုၣ်အိၣ် ချ, တၢ်က့ၣ်သ့, တၢ်သ့ၣ်ညါ, တၢ်သးတၢ် သးမုၢ်ထီၣ်တန့ၣ်တက့ၢ်. ကစၢ်ယူၤအတၢ်အံးထွဲ ကွၢ်ထွဲ ပုၤလီၤလီၢ် လီၤလးအယိ(၂၀၂၀)န့ၣ်အံၤ ပမုၢ်လဲၣ်ခိၣ်ဖျါကွၢ် ဆၢၣ်မဲၣ်ဘၣ် တၢ်ကီၢ်တၢ်ခဲတၢ်ဆူးတၢ်ဆါဘၣ် ဆၢၣ်,ယူၤဟ့ၣ်ဒီးပုၤတၢ်ဂံၢ်ဘါ,တၢ်ခွဲး“တၢ်ပာ်

ဂုၤ, ဒီးခိၣ်န့ၣ်လုၢ်ဒိၣ်ပုၤဒိၣ်တဖၣ် လၢအိၣ်ဒီး တၢ်အိၣ်, တၢ်သးအိၣ်, တၢ်ဟ့ၣ်လီၤသးနီၣ်နီၣ် အယိ ဝဲကျိာ်တၢ်မၤဖးဒိၣ်လၢ အမုၢ်အဲကလံး -ပုၤကညီၣ်ဖိလံာ်လဲၣ်ဒီးယူၤတၢ်ဘျီထုထီၣ်ခဲ ဘျီတဘျီ (English-Sgaw Karen Dictionary, Second Edition) အံၤမၤဝဲကျိာ် က့ၢ်အီၤန့ၣ်လီၤ. တၢ်ရဲၣ်တၢ်ကျိၤအံၤ ဘၣ်တၢ်မၤအံၤ (၁၀. ၁၂.၂၀၂၀)န့ၣ်ဟါ(၄:၀၀)န့ၣ်ရဲၣ်ကတီၢ်န့ၣ်လီၤ ဒီးဖဲတၢ်ရဲၣ်တၢ်ကျိၤအံၤအကတီၢ်ပုၤပၤလီၢ် ဆုၣ်နီၣ်မုၢ်ဝဲ-သရၣ်ဒိၣ်Dr.စုစိ, ပုၤတဲဖျါထီၣ် တၢ်ဖဲးတၢ်မၤအဂီၢ်မုၢ်ဝဲ-သရၣ်မုၢ်ဒီးကတၢ် ခုၣ်ဖိ, ပုၤကတီၢ်ဒိၣ်တၢ်မုၢ်ဝဲ- သရၣ်ဒိၣ်ယူၤ ဒူးမု, ပုၤထုကဖၣ်ပံၤစံဆ့ၣ်ထီၣ်က့ၢ် လံာ်အံၤ မုၢ်ဝဲ-သရၣ်ဒိၣ်ဒီးကတၢ်စံးစၢၣ်, တၢ်ကတီၢ် စံးဘျူးမုၢ်ဝဲ-သရၣ်မုၢ်ဆၢန့ၣ်ဂုၤ, ဒီးဆိၣ်ဂုၤ ပုၤတၢ်မုၢ်ဝဲ-သရၣ်ဒိၣ်Dr.ခွဲးန့ၣ်လီၤ. ပသ့ၣ်ညါလၢ ပုၤတကလုာ်အတၢ်ဒိၣ်ထီၣ်ထီ ထီၣ်န့ၣ်အိၣ်သ့ၣ်လီၤအသးလၢတၢ်အဲၣ်ထုအိၣ် ယူၤ, တၢ်ပံၤဒိၣ်ပံၤကိးဒီးပၤက့ၢ်ဂၤက့ၢ် ယူၤ အတၢ်ဟ့ၣ်သါ လၢအမုၢ်ကျိၣ်, လံာ်လဲၣ်ဒီးတၢ် ဆဲးတၢ်လၢတဖၣ်အသိး, မံပုၤကလုာ်ကိးဂၤ ဒီး ပကဒိၣ်ထီၣ်အါထီၣ်ဆုၣ်ထီၣ်လၢ တၢ်အိၣ် ယူၤဒီးအိၣ်မုၢ်ပၤယၢၣ်က့ၢ် ပတၢ်န့ၣ်သါလၢယူၤ

ဟ့ၣ်ပုၤတဖၣ်, ဒီးမၤထီၣ်မၤထီၣ်လိာ်ပသးထီၣ် တထီၣ်ဃီတက့ၢ်. စံးဘျူးဘၣ်စုၢ်ကိး ပပုၤက လုာ်ကိးဂၤဒီး လၢထံလီၢ်ကီၢ်ပုၤမုၢ်ဂုၤ, ထံဂုၤ ကီၢ်ဂၤမုၢ်ဂုၤလၢသ့ဆိၣ်ထွဲမၤစၢၣ်,ဟ့ၣ်ဂံၢ်ဟ့ၣ် ဘါဝဲကျိာ်အံၤလၢတၢ်ထုကဖၣ်, တၢ်ဟ့ၣ်ကျိၣ် ဟ့ၣ်ဖး, တၢ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ, စုအတၢ်ဟ့ၣ်မၤ ဘျီတဖၣ်အယိန့ၣ်လီၤ. မံန့ၣ်ထီၣ်သီအတၢ်သးခု, အတၢ်ဃုတၢ်မုၢ်, အတၢ်ဆိၣ်ဂုၤဆိၣ်ဝါကလီၤဘၣ်လၢသ့လီၤထူး ထူးတီၤတီၤတက့ၢ်.စံးထီၣ်ပတြၢၤ၂၀၂၀,“ပုၤ တကလုာ်လၢယူၤအကစၢ်,ပုၤဂီၢ်မုၢ်လၢယူၤ ဃုထၢအီၤလၢအတၢ်န့ၣ်သါအဂီၢ်န့ၣ်ဘၣ်ဆိၣ် ဂုၤဝဲလီၤ.” ပုၤဒီးတၢ်စံးဘျူးဆၢဂုၤဆၢဂုၤအါ သရၣ်မုၢ်ဆၢန့ၣ်ဂုၤ ပုၤန့ၣ်တၢ်



ဝဲကျိၤပၤသးစၢ်တၢ်ဝဲကျိာ်



ပုၤန့ၣ်တၢ်ဒီးဝဲကျိာ်ပုၤမၤသကိးတၢ်တဖၣ်

မံခရံၣ်အိၣ်ဖျါ အတၢ်ဃုတၢ်မုၢ်, တၢ်သ့ၣ်ခုသးခု, တၢ်အိၣ်က့ၣ်အိၣ်ပုၤ, တၢ်ဆိၣ်ဂုၤဆိၣ်ဝါ လၢ နီၣ်ခိၣ်ဒီးနီၣ်သး ခဲမၤလၢာ်အံၤ ကဟံစိၣ်န့ၣ်ခဝုၣ်နီၣ်ဖိလံာ်ကိးဂၤ ဖဲအိၣ်တပုၤလီၤလၢထံလီၢ်ပုၤဂုၤ, ထံ ဆၢကီၢ်ဆၢဂုၤ, ထံဂုၤကီၢ်ဂၤမုၢ်ကိးဂၤဒီးအလီၤန့ၣ်တက့ၢ်. တန့ၣ်အံၤ ပတၢ်သကိးဒီးလဲၣ်ခိၣ်ဖျါကွၢ်ဆၢၣ်မဲၣ်ဘၣ် တၢ်လၢပတညီၣ်န့ၣ်လဲၣ်ခိၣ်ဖျါအံၤ ဒိအမုၢ်ဟံၣ်ခိၣ် ဒိဖျါ တၢ်ကွၢ်ဆၢၣ်မဲၣ်တၢ်ဆူးအါဆါသီအတၢ်ဘၣ်က့ၢ်ဘၣ်က့ၢ် ဘၣ်ဆၢၣ်ယူၤအစုတဖၣ်လၢ ပဖိခိၣ်ဘၣ်, ကစၢ်ယူၤ အဘျူးအဖိၣ်အသိးအသိးအိၣ် လၢပဂီၢ်ထီၣ်, ယူၤမၤတဲအကလုာ်လီၤတၢ်လီၤဆဲး လၢပဟံၣ် ဖိဃီဖိ, ပတၢ်အိၣ်ဖိၣ်, ပကီၢ်, ပတၢ်ကရၢကရံ, ပဝဲတဂၤဘၣ်တဂၤအဖိခိၣ်အယိ, ပစံးဘျူးဘၣ်က့ၢ် ကစၢ်ယူၤအဘျူးအဖိၣ်ဒိၣ်မးန့ၣ်လီၤ. ဒိန့ၣ်အသိး, န့ၣ်အသိးလၢ ကဟံစိၣ်န့ၣ်ပုၤအံၤ ကမုၢ်စုၢ်ကိးန့ၣ်ဘၣ်ဆိၣ်ဂုၤလၢ ပဝဲကိးဂၤဒီးအဂီၢ် န့ၣ် မုၢ်တၢ်ထုကဖၣ်ဒီးဆၢဂုၤဆၢဂုၤလိာ်ပသးလၢ ယုၣ်ချူးခရံၣ်အမံၤအပုၤန့ၣ်လီၤ.

သရၣ်မုၢ်စၢ်ဘျူးဝါ
ပုၤန့ၣ်တၢ်

